

# Neh

## Chapter 4

Burmese Interlinear

Reference: Burmese Judson Bible (1835)

|                       |                       |                       |                       |       |                       |                       |                       |                       |
|-----------------------|-----------------------|-----------------------|-----------------------|-------|-----------------------|-----------------------|-----------------------|-----------------------|
| ကံ့ကဲကဲ               | ကဲ                    | ဝဲ                    | ကဲ                    | ကဲ    | ကဲ                    | ကဲ                    | ကဲ                    | 1                     |
| -ထိုမျိုး             | -ကို                  | တည်ဆောက်နေ            | ငါတို့                | -အရာ- | သန်ဗလတ်               | ကပြီး                 | -အခါ-                 | -နှင့်ဖြေလဒေါ်        |
| <a href="#">H2346</a> | <a href="#">H0853</a> | <a href="#">H1129</a> | <a href="#">H0587</a> |       | <a href="#">H5571</a> | <a href="#">H8085</a> |                       | <a href="#">H1961</a> |
|                       | ဝဲ                    | ကဲ                    | ကဲ                    | ကဲ    | ကဲ                    | ကဲ                    | ကဲ                    |                       |
| ဝဲ                    | -ထိုယုဒလူများ         | -အပေါ်-               | -နှင့်ပတ်ရယ်ပပြ       | အလွန် | -နှင့်စိတ်ဆိုး        | -သူအား                | -နှင့်အမျက်ထွက်       |                       |
|                       | <a href="#">H3064</a> |                       | <a href="#">H3932</a> |       | <a href="#">H3707</a> |                       | <a href="#">H2734</a> |                       |

ထိုသို့ငါတို့သည် မျိုးတည်ကောင်းကို၊ သမုဘာ လတ်သည် သိတင်းကပြီးသခါ၊ အလွန်ဒေါသ အမျက်ထွက်၍၊ ယုဒလူတို့ကို ပတ်ရယ်ပပြချက်၊

|                       |                       |                       |                       |                       |                        |                       |                       |   |
|-----------------------|-----------------------|-----------------------|-----------------------|-----------------------|------------------------|-----------------------|-----------------------|---|
| ဝဲ                    | ကဲ                    | ကဲ                    | ကဲ                    | ကဲ                    | ကဲ                     | ကဲ                    | ကဲ                    | 2 |
| -ထိုယုဒလူများ         | အဘယ်                  | -နှင့်ပတ်             | ရှမရိယ                | -နှင့်တပ်မတော်        | သူညီအစ်ကိုများ         | -ရှမရိယ               | -နှင့်ပတ်             |   |
| <a href="#">H3064</a> | <a href="#">H4100</a> | <a href="#">H0559</a> | <a href="#">H8111</a> | <a href="#">H2426</a> | <a href="#">H0251</a>  | <a href="#">H6440</a> | <a href="#">H0559</a> |   |
| ဝဲ                    | ကဲ                    | ကဲ                    | ကဲ                    | ကဲ                    | ကဲ                     | ကဲ                    | ကဲ                    |   |
| သူတို့ဆိုးစီးမည်လား   | သူတို့ယဇ်ပူဇော်မည်လား | -သူတို့အတွက်          | သူတို့ပစ်ထားမည်လား    | ပတ်                   | -ထိုညိုးညွှန်သခါ       |                       |                       |   |
| <a href="#">H3615</a> | <a href="#">H2076</a> | <a href="#">H1992</a> |                       |                       | <a href="#">H0537</a>  |                       |                       |   |
| ကဲ                    | ကဲ                    | ကဲ                    | ကဲ                    | ကဲ                    | ကဲ                     | ကဲ                    | ကဲ                    |   |
| -နှင့်သူတို့          | -ထိုမပြောကြ           | အပျက်ပုံများမှ        | -ထိုကျောက်များ        | -ကို                  | သူတို့အသက်ရှင်စေမည်လား | -နှင့်                |                       |   |
| <a href="#">H1992</a> | <a href="#">H6083</a> | <a href="#">H6194</a> | <a href="#">H0068</a> | <a href="#">H0853</a> | <a href="#">H2421</a>  |                       | <a href="#">H3117</a> |   |

ဝဲ  
မီးလောင်ထားသခါ  
[H8313](#)

အားမရှိသခါ ထိုယုဒလူတို့သည် အဘယ်သို့ ပြောမြည်နည်း။ ကိုယ်ကို ခိုင်ခံ့စေမည်လခါ။ ယဇ်ပူဇော် မည်လခါ။ တနခေငြီးတွင် လက်စသတ်မည်လခါ။ ကျမ်းလောင်သခါ ကျောက်တို့ကို အမှိုက်ပုံများထဲက ထုတ်၍ ပြုပြင်မည်လခါ မိမိအမျိုးသားချင်း၊ ရှမရိ တပ်သားရှုမှော ပြောဆို၏။

|                       |                       |                       |                       |                       |                       |                       |                       |
|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|
| ဝဲ                    | ကဲ                    | ကဲ                    | ကဲ                    | ကဲ                    | ကဲ                    | ကဲ                    | 3                     |
| တည်ဆောက်နေ            | သူတို့                | -အရာ-                 | လည်း                  | -နှင့်ပတ်             | -သူဘေး၌               | -ထိုအမှမာန်လူ         | -နှင့်တဘော်ယ          |
| <a href="#">H1129</a> | <a href="#">H1992</a> |                       | <a href="#">H1571</a> | <a href="#">H0559</a> | <a href="#">H0681</a> | <a href="#">H5984</a> | <a href="#">H2900</a> |
|                       | ဝဲ                    | ဝဲ                    | ကဲ                    | ကဲ                    | ကဲ                    | ကဲ                    | ကဲ                    |
|                       | အပိုဒ်                | ဝဲ                    | မိမိ                  | မိမိ                  | မိမိ                  | မိမိ                  | မိမိ                  |
|                       |                       | <a href="#">H0068</a> | <a href="#">H2346</a> | <a href="#">H6555</a> | <a href="#">H7776</a> | <a href="#">H5927</a> |                       |

သူအနားမှာရှိသခါ အမှမာန်အမျိုးသား တဘော် ကလည်း၊ သူတို့တည်သခါ ကျောက်ရိုးကို တခွေး ထိခိုက်လျှင် ပြုလုပ်မည်ဟု ပြောပြ၏။

-လှဲ [H0413](#)    [H2781](#)    [H7725](#)    [H0939](#)    [H1961](#)    -အရာ- [H0430](#)    [H8085](#)    4  
 သို့ သူတို့၏ကဲ့ရဲ့ခြင်း -နှင့်ပဏ္ဍိတေ မထိမဲ့မငြိမ်းခြင်း ငါတို့ဖဏ္ဍိခဲ

:ဂဗိဗ္ဗ [H7633](#)    ဂဗ္ဗ [H0776](#)    ဂဗ္ဗ [H0961](#)    [H5414](#)    [H5414](#)  
 ဖမ်းလုပ်ခြင်း -မငြိမ် -လှယ်ရာအတွက် -နှင့်သူတို့ကိုပေး သူတို့၏ခေါင်း

အို အကျွန်ုပ်တို့ ဘုရားသခင်၊ နားထောင် တတ်မူပါ။ အကျွန်ုပ်တို့သည် မထိမဲ့မငြိမ်းခြင်းကို ခံရပါ ၏။ သူတို့ကဲ့ရဲ့သောစကားသည်၊ သူတို့ ခေါင်းပေါ်သို့ ပဏ္ဍိတေကပ်ပါစသော။ သိမ်းသွားခြင်းကိုခံရာ ပဏ္ဍိတ လူယက်ခြင်းကို ခံရကပြုစသော။

[H0408](#)    -လှဲ [H6440](#)    [H5771](#)    -အပေါ်- [H3680](#)    -နှင့်မ- [H0408](#)    5  
 ဖျက်ပါစနင့် မ- ရှေ့မှောက်မှ -နှင့်သူတို့၏အပစ်များ သူတို့၏အပစ်

:ဓိဂ္ဂဗ္ဗ [H1129](#)    [H5048](#)    [H3707](#)    [H0408](#)  
 -ထိုတည်ဆောက်သူများ -ရှေ့မှောက် သူတို့နှိုက်ဆက်ခဲ အကခြင်းမူ

သူတို့ပုဂ္ဂိုလ် ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့်။ ရှေ့တော်၌ သူတို့အပစ်မပဏ္ဍိတေနှင့်။ မျိုးရိုးကို တည် သော သူတို့၏စိတ်ကို နာစေခြင်းငှါ၊ ပဏ္ဍိတတတ်ကပြုသည် တကား။

[H2677](#)    -အထိ- [H5704](#)    [H2346](#)    [H3605](#)    [H7194](#)    [H2346](#)    [H0853](#)    [H1129](#)    6  
 တစ်ဝက် -အထိ- -ထိုမျိုးရိုး အလုံး- -နှင့်ချိတ်ဆက် -ထိုမျိုးရိုး

ခ [H1961](#)    :ဂဗိဗ္ဗ [H1961](#)    [H1961](#)    [H1961](#)    [H1961](#)  
 အပိုဒ် -ပုဂ္ဂိုလ် -လူများအား နှလုံးသား -နှင့်ဖဏ္ဍိလင်္ဂေ

သို့ရာတွင် ငါတို့သည် မျိုးရိုးကိုတည်ကခြား။ တည်လုပ်သော သူတို့သည် စတေနာ ကြီးသောကခြင်း၊ မျိုးပြတ်လည် မျိုးရိုးအမဏ္ဍိ တဝက်တိုင်အောင် ပါဏ္ဍိတေ။

[H5984](#)    [H2900](#)    [H5571](#)    [H8085](#)    [H1961](#)    7  
 -နှင့်-ထိုအမှမဏ္ဍိလူများ -နှင့်-ထိုအာရပ်လူများ -နှင့်တဓာဘိယ သန်ဗလတ်

[H3389](#)    -အရာ- [H2346](#)    [H0724](#)    [H5927](#)    [H0796](#)  
 စတင် -အရာ- ယရေရှလင် -မျိုးရိုးများသို့ ကုစိုလမ်း တက် -အရာ-

:ဂဗိဗ္ဗ [H3966](#)    [H2734](#)    [H5414](#)    [H6555](#)  
 အလွန် -သူတို့အား -နှင့်အမျက်ထွက် -ပိတ်ရန် -ထိုပိုကြိုနသောစာနရောများ

ယရေရှလင်မျိုးရိုးမငြိမ် ပြုပြင်ရာတို့ကို ပဏ္ဍိတ ပုဂ္ဂိုလ်သည်ဟု သမုဘာလတ်နှင့် တဓာဘိအစရိုသော အာရပ်လူ၊ အမှမုန်လူ၊ အာဇုတ်လူတို့သည် ကခြင်းသော အခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊

[H3389](#)    [H0935](#)    [H3605](#)    [H7194](#)    8  
 -သူအား -နှင့်ပုဂ္ဂိုလ် -ယရေရှလင်၌ -တိုက်ခိုက်ရန် -လာရန် အတူ

:ဂဗိဗ္ဗ [H8442](#)  
 အလွန်မှာ

ယရေလင်မျိုကြို စစ်ချိၣ် တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကခြာ။

|                       |                       |              |                       |                       |                       |                       |                       |        |   |
|-----------------------|-----------------------|--------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|--------|---|
| ကလံးၣ်                | ထွဲ                   | ထွဲ          | ကလံးၣ်                | ကလံးၣ်                | ကလံးၣ်                | ကလံးၣ်                | ကလံးၣ်                | ကလံးၣ် | 9 |
| -န့ၣ်ည                | န့ၣ်                  | -သူတို့အပေါ် | ကင်းမူ                | -န့ၣ်ငါတို့တည်ထောင်   | ငါတို့၏ဘုရားသခင်      | -သို့                 | -န့ၣ်ငါတို့ဆုတောင်း   |        |   |
| <a href="#">H3915</a> | <a href="#">H3119</a> |              | <a href="#">H4929</a> | <a href="#">H5975</a> | <a href="#">H0430</a> | <a href="#">H0413</a> | <a href="#">H6419</a> |        |   |
|                       |                       |              |                       |                       |                       |                       | : ထွဲ                 |        |   |
|                       |                       |              |                       |                       |                       |                       | -သူတို့ရဲ့မှောက်မှ    |        |   |
|                       |                       |              |                       |                       |                       |                       | <a href="#">H6440</a> |        |   |

သို့ရာတွင် ငါတို့သည် ငါတို့၏ ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူက နှော့ညှပ်မပတ် ကင်းစောင့် ထားကခြာ။

|                       |                       |                       |      |                       |                       |      |                       |                       |                       |
|-----------------------|-----------------------|-----------------------|------|-----------------------|-----------------------|------|-----------------------|-----------------------|-----------------------|
| လဲၣ်                  | လဲၣ်                  | လဲၣ်                  | လဲၣ် | လဲၣ်                  | လဲၣ်                  | လဲၣ် | လဲၣ်                  | လဲၣ်                  | 10                    |
| န့ၣ်                  | မ-                    | -န့ၣ်ငါတို့           | များ | -န့ၣ်-ထိုမမြေကို      | -ထိုထမ်းသည်           | အား  | ယိုင်                 | ယုဒ                   | -န့ၣ်ပခြာ             |
| <a href="#">H3201</a> | <a href="#">H3808</a> | <a href="#">H0587</a> |      | <a href="#">H6083</a> | <a href="#">H5449</a> |      | <a href="#">H3782</a> | <a href="#">H3063</a> | <a href="#">H0559</a> |
|                       |                       |                       |      |                       |                       |      | : ကလံးၣ်              | ကလံးၣ်                |                       |
|                       |                       |                       |      |                       |                       |      | -မျိုၣ်               | -တည်ဆောက်ရန်          |                       |
|                       |                       |                       |      |                       |                       |      | <a href="#">H2346</a> | <a href="#">H1129</a> |                       |

ယုဒလူ အချိုကလည်း၊ ဝန်ထမ်းသေ သူတို့ သည် အားကုန်ကပြီ။ အမှိုက်များလှ၏။ မျိုၣ်ပီးစီး အောင် မတတ်နိုင်ကပြု ဆိုကခြာ။

|                       |                       |       |                       |                       |                          |                            |                       |                  |                       |
|-----------------------|-----------------------|-------|-----------------------|-----------------------|--------------------------|----------------------------|-----------------------|------------------|-----------------------|
| လဲၣ်                  | လဲၣ်                  | လဲၣ်  | လဲၣ်                  | လဲၣ်                  | လဲၣ်                     | လဲၣ်                       | လဲၣ်                  | လဲၣ်             | 11                    |
| -သို့                 | ငါတို့လာမည်           | -အရာ- | -အထိ                  | မမြေသည်               | -န့ၣ်မ-                  | သိမည်                      | မ-                    | ငါတို့၏ရန်သူများ | -န့ၣ်ပခြာ             |
| <a href="#">H0413</a> | <a href="#">H0935</a> |       | <a href="#">H5704</a> | <a href="#">H7200</a> | <a href="#">H3808</a>    | <a href="#">H3045</a>      | <a href="#">H3808</a> |                  | <a href="#">H0559</a> |
|                       |                       |       | : ကလံးၣ်              | ကလံးၣ်                | ကလံးၣ်                   | ကလံးၣ်                     | ကလံးၣ်                | ကလံးၣ်           |                       |
|                       |                       |       | -ထိုအလုပ်             | -ကို                  | -န့ၣ်ငါတို့ရပ်ဆုံးပီးမည် | -န့ၣ်ငါတို့သူတို့ကိုသတ်မည် | သူတို့အလယ်            |                  |                       |
|                       |                       |       | <a href="#">H4399</a> | <a href="#">H0853</a> |                          | <a href="#">H2026</a>      | <a href="#">H8432</a> |                  |                       |

ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတ်မရိုဘဲနစေၣ်တွင်၊ ငါတို့သည် သူတို့အထဲသို့ဝင်၍ လုပ်ကပြုမပြု၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကခြာ။

|            |                       |                       |                       |                       |                       |                       |                       |                       |                       |
|------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|
| လဲၣ်       | လဲၣ်                  | လဲၣ်                  | လဲၣ်                  | လဲၣ်                  | လဲၣ်                  | လဲၣ်                  | လဲၣ်                  | လဲၣ်                  | 12                    |
| -ငါတို့အား | -န့ၣ်ပခြာ             | -သူတို့ဘေးၣ်          | -ထိုန့ၣ်ထိုင်သူ       | -ထိုယုဒလူများ         | လာ                    | -အခါ-                 | -န့ၣ်ဖခြာလ၏           |                       |                       |
|            | <a href="#">H0559</a> | <a href="#">H0681</a> | <a href="#">H3427</a> | <a href="#">H3064</a> | <a href="#">H0935</a> |                       | <a href="#">H1961</a> |                       |                       |
|            |                       |                       | : ကလံးၣ်              | ကလံးၣ်                | ကလံးၣ်                | ကလံးၣ်                | ကလံးၣ်                | ကလံးၣ်                |                       |
|            |                       |                       | -ငါတို့အပေါ်          | သင်တို့ပခြာလာမည်      | -အရာ-                 | -ထိုန့ၣ်ရောများမှ     | -အလုံး-               | အကျိမြဲ               | တစ်ဆယ်                |
|            |                       |                       | <a href="#">H7725</a> |                       |                       | <a href="#">H4725</a> | <a href="#">H3605</a> | <a href="#">H6471</a> | <a href="#">H6235</a> |

သူတို့အနားမှာနသေ ယုဒလူတို့သည်လည်း၊ လာ၍ ရန်သူတို့သည် နရောအရပ်ရပ်တို့က၊ သင်တို့ကို တိုက်လာကပြီမည်ဟု ငါတို့အား အထပ်ထပ် ဆိုကခြာ။

|                       |                       |                       |                       |                       |                       |                       |
|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|
| [ခခြာကသစနရောများၣ်]   | ကလံးၣ်                | ကလံးၣ်                | ကလံးၣ်                | ကလံးၣ်                | ကလံးၣ်                | 13                    |
| <a href="#">H6708</a> | -မျိုၣ်အတွက်          | -နောက်မှ              | -နရောအတွက်            | -အောက်မှ              | -န့ၣ်ငါတည်ထောင်       |                       |
|                       | <a href="#">H2346</a> |                       | <a href="#">H4725</a> | <a href="#">H8482</a> | <a href="#">H5975</a> |                       |
| ထွဲ                   | ထွဲ                   | ထွဲ                   | ထွဲ                   | ထွဲ                   | ထွဲ                   |                       |
| သူတို့၏ထားများ        | -န့ၣ်-                | -အမျိုးအစိုးများဖခြာ  | -ထိုလူများ            | -ကို                  | -န့ၣ်ငါတည်ထောင်       | (ခခြာကသစနရောများၣ်)   |
| <a href="#">H2719</a> |                       | <a href="#">H4940</a> |                       | <a href="#">H0853</a> | <a href="#">H5975</a> | <a href="#">H6708</a> |
|                       |                       |                       |                       |                       |                       | : ထွဲ                 |
|                       |                       |                       |                       |                       |                       | -န့ၣ်သူတို့၏လေးများ   |
|                       |                       |                       |                       |                       |                       | သူတို့၏လှံများ        |
|                       |                       |                       |                       |                       |                       | <a href="#">H7198</a> |
|                       |                       |                       |                       |                       |                       | <a href="#">H7420</a> |

ထိုကခြာ မျိုၣ်နောက်၊ နိမ့်သေအရပ်၊ ရှင်း လင်းသေ အရပ်တို့ၣ် ထား၊ လှံ၊ လေးလက်နက်ပါသေ လူများကို အဆွအမျိုးအလိုက် ငါခန့်ထား၏။



မျိုးရိုးတည်သဒ္ဒါ၊ ဝန်ထမ်းသဒ္ဒါ၊ ဝန်ကို တင်သဒ္ဒါအပေါင်းတို့သည် လက်တဘက်နှင့် လုပ်ကခြာ။ လက်တဘက်နှင့် လက်နက်ကိုကိုင်ကခြာ။

|   |  |  |   |   |  |
|---|--|--|---|---|--|
| <p> <u>၂၀၂၀</u><br/> <u>သုတိုဏ်ခါးသို့</u><br/> <u>H4975</u> </p> | <p> <u>-လ</u><br/> <u>-အပေါ်-</u> </p> | <p> <u>ဝါဂျာ</u><br/> <u>ချည်ထား</u><br/> <u>H0631</u> </p>  | <p> <u>ဝါဂျာ</u><br/> <u>သူထား</u><br/> <u>H2719</u> </p>       | <p> <u>၂၀၂၀</u><br/> <u>လူတစ်ယောက်စီ</u><br/> <u>H0376</u> </p>         | <p> <u>ဝါဂျာ</u><br/> <u>-နှင့်-ထိုတည်ဆောက်သူများ</u><br/> <u>H1129</u> </p> |
|   |  | <p> <u>:၂၀၂၀</u><br/> <u>-ငါ့ဘေး၌</u><br/> <u>H0681</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-ထိုတံပိုး၌</u><br/> <u>H7782</u> </p> | <p> <u>၂၀၂၀</u><br/> <u>-နှင့်-ထိုတံပိုးမှတ်</u><br/> <u>H8628</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-နှင့်တည်ဆောက်နေ</u><br/> <u>H1129</u> </p>         |

18

တည်လုပ်သဒ္ဒါ သူအပေါင်းတို့သည်၊ ခါး၌ ထား ဆွဲလျက် တည်လုပ်ကခြာ။ တံပိုးမှတ်သဒ္ဒါသည် ငါ့အနားမှာ ရပ်နေ၏။

|   |  |   |  |  |  |   |  |
|---|--|---|--|--|--|---|--|
| <p> <u>ဝါဂျာ</u><br/> <u>-ထိုလူများ</u> </p>                    | <p> <u>ဝါဂျာ</u><br/> <u>ကျန်</u> </p>                   | <p> <u>-လ</u><br/> <u>-နှင့်-သို့</u><br/> <u>H0413</u> </p>  | <p> <u>ဝါဂျာ</u><br/> <u>-ထိုအုပ်ချုပ်ရေးမှူးများ</u><br/> <u>H5461</u> </p> | <p> <u>-လ</u><br/> <u>-နှင့်-သို့</u><br/> <u>H0413</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-ထိုမှူးမတသာများ</u><br/> <u>H2715</u> </p> | <p> <u>-လ</u><br/> <u>-သို့</u><br/> <u>H0413</u> </p>            | <p> <u>ဝါဂျာ</u><br/> <u>-နှင့်ငါပခြာ</u><br/> <u>H0559</u> </p>               |
| <p> <u>၂၀၂၀</u><br/> <u>လူတစ်ယောက်စီ</u><br/> <u>H0376</u> </p> | <p> <u>ဝါဂျာ</u><br/> <u>အဝေး</u><br/> <u>H7350</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-ထိုမျိုး</u><br/> <u>H2346</u> </p> | <p> <u>-လ</u><br/> <u>-အပေါ်-</u> </p>                                       | <p> <u>ဝါဂျာ</u><br/> <u>ခွဲထားနေ</u><br/> <u>H6504</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-နှင့်ငါတို့</u><br/> <u>H0587</u> </p>     | <p> <u>ဝါဂျာ</u><br/> <u>-နှင့်ကျယ်</u><br/> <u>H7342</u> </p>    | <p> <u>ဝါဂျာ</u><br/> <u>များ</u><br/> <u>-ထိုအလုပ်</u><br/> <u>H4399</u> </p> |
|   |  |   |  |  |  | <p> <u>:၂၀၂၀</u><br/> <u>-သူညီအစ်ကိုမှ</u><br/> <u>H0251</u> </p> |  |

19

ငါကလည်း၊ အလုပ်သည် ကြီးကျယ်လှ၏။ မျိုးပေါ်မှာ တယောက်တခြားစီ သူနှင့်ငါဝေးဝေး လုပ်ရ ၏။

|   |   |   |  |  |  |  |  |  |
|---|---|---|--|--|--|--|--|--|
| <p> <u>ဝါဂျာ</u><br/> <u>-ငါတို့ထံ</u><br/> <u>H0413</u> </p> | <p> <u>ဝါဂျာ</u><br/> <u>စုရုံးမည်</u><br/> <u>H6908</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-ထိုနရော၌</u><br/> <u>H8033</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-ထိုတံပိုး</u><br/> <u>H7782</u> </p> | <p> <u>ဝါဂျာ</u><br/> <u>အသံ</u> </p>          | <p> <u>ဝါဂျာ</u><br/> <u>-ကို</u><br/> <u>H0853</u> </p> | <p> <u>ဝါဂျာ</u><br/> <u>သင်တို့ကခြားမည်</u><br/> <u>H8085</u> </p>  | <p> <u>ဝါဂျာ</u><br/> <u>-အရာ</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-နရော၌</u><br/> <u>H4725</u> </p> |
|   |   |   |  | <p> <u>:၂၀၂၀</u><br/> <u>-ငါတို့အတွက်</u> </p> | <p> <u>ဝါဂျာ</u><br/> <u>တိုက်ခိုက်မည်</u> </p>          | <p> <u>ဝါဂျာ</u><br/> <u>ငါတို့၏ဘုရားသခင်</u><br/> <u>H0430</u> </p> |  |  |

20

သို့ဖြစ်၍၊ တံပိုးမှတ်သံကို ကခြားလရောရာအရပ် မှ၊ ငါတို့ထံသို့ စည်းဝေးကပြ၊ ငါတို့၏ ဘုရားသခင်သည် ငါတို့ဘက်၌ စစ်ကူတော်မူမည်ဟု မှူးမတ်၊ မင်းအရာရှိ၊ ကခြားသဒ္ဒါတို့အား ငါဆို၏။

|   |   |   |  |   |   |   |  |  |
|---|---|---|--|---|---|---|--|--|
| <p> <u>၂၀၂၀</u><br/> <u>-အထံ</u><br/> <u>H5704</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-ထိုနံနက်</u><br/> <u>H7837</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-မိုးလင်းမှ</u><br/> <u>H5927</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-လှိုများ၌</u><br/> <u>H7420</u> </p> | <p> <u>ဝါဂျာ</u><br/> <u>ကိုင်နေ</u><br/> <u>H2388</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-နှင့်သူတို့၏တစ်ဝက်</u><br/> <u>H2677</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-အလုပ်၌</u><br/> <u>H4399</u> </p> | <p> <u>ဝါဂျာ</u><br/> <u>ပုခြာ</u> </p>                          | <p> <u>ဝါဂျာ</u><br/> <u>-နှင့်ငါတို့</u><br/> <u>H0587</u> </p> |
|   |   |   |  |   |   |   | <p> <u>:ဝါဂျာ</u><br/> <u>-ထိုကပြများ</u><br/> <u>H3556</u> </p> | <p> <u>ဝါဂျာ</u><br/> <u>ထွက်</u><br/> <u>H3318</u> </p>         |

21

ထိုသို့ ငါတို့သည် အလုပ်လုပ်ကခြာ။ လူတဝက် သည် မိုမ်းလင်းသည်မှစ၍ ကပြပေါ်သည်တိုင်အောင်၊ လှိုလက်နက်တို့ကို ကိုင်ကခြာ။

|   |  |   |   |   |  |  |  |  |
|---|--|---|---|---|--|--|--|--|
| <p> <u>ဝါဂျာ</u><br/> <u>-အထံ၌</u><br/> <u>H8432</u> </p> | <p> <u>ဝါဂျာ</u><br/> <u>ထိုင်နေမည်</u> </p>               | <p> <u>ဝါဂျာ</u><br/> <u>-နှင့်သူလူငယ်</u><br/> <u>H5288</u> </p> | <p> <u>၂၀၂၀</u><br/> <u>လူတစ်ယောက်စီ</u><br/> <u>H0376</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-လူများအား</u> </p>              | <p> <u>ဝါဂျာ</u><br/> <u>ငါပခြာ</u><br/> <u>H0559</u> </p> | <p> <u>ဝါဂျာ</u><br/> <u>ထို</u><br/> <u>H1931</u> </p>                  | <p> <u>ဝါဂျာ</u><br/> <u>-အချိန်၌</u><br/> <u>H6256</u> </p> | <p> <u>ဝါဂျာ</u><br/> <u>လည်း</u><br/> <u>H1571</u> </p> |
|   | <p> <u>:ဝါဂျာ</u><br/> <u>အလုပ်</u><br/> <u>H4399</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-နှင့်-ထိုနေ</u><br/> <u>H3117</u> </p>  | <p> <u>ဝါဂျာ</u><br/> <u>ကင်းမှ</u><br/> <u>H4929</u> </p>      | <p> <u>ဝါဂျာ</u><br/> <u>-ထိုည</u><br/> <u>H3915</u> </p> | <p> <u>ဝါဂျာ</u><br/> <u>-ငါတို့အတွက်</u> </p>             | <p> <u>ဝါဂျာ</u><br/> <u>-နှင့်သူတို့ဖြစ်မည်-</u><br/> <u>H1961</u> </p> | <p> <u>ဝါဂျာ</u><br/> <u>ယရေလင်</u><br/> <u>H3389</u> </p>   |  |

22

ထိုအခါ၌လည်း၊ ငါကလူတိုင်း မိမိကျွန်နှင့် တကွညှဉ်းအချိန်တွင်၊ ယရေရှလင်မို့ပြောမှာ အိပ်စေ။ သို့ပင်လျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညှဉ်းအခါ အလှည့်လှည့်စောင့်လျက် ရှိကပြီမည်ဟု လူများတို့အား ဆို၏။

|                                       |                 |  |   |  |  |   |  |  |    |
|---------------------------------------|-----------------|--|---|--|--|---|--|--|----|
| ၁၂။<br>မရှိ-<br><a href="#">H0369</a> | ၁၂။<br>ငါ့နောက် | ၁၂။<br>-အရာ                            | ၁၂။<br>-ထိုကင်းမှု<br><a href="#">H4929</a> | ၁၂။<br>-နှင့်လူများ<br><a href="#">H0376</a> | ၁၂။<br>-နှင့်ငါ့လူငယ်များ<br><a href="#">H5288</a> | ၁၂။<br>-နှင့်ငါ့ညီအစ်ကိုများ<br><a href="#">H0251</a> | ၁၂။<br>ငါ<br><a href="#">H0589</a>     | ၁၂။<br>-နှင့်မရှိ<br><a href="#">H0369</a> | 23 |
|                                       | ၁၂။<br>အပိုဒ်   | ၁၂။<br>-ထိုရေ<br><a href="#">H4325</a> | ၁၂။<br>သူ့လက်သနာသ<br><a href="#">H7973</a>  | ၁၂။<br>လူတစ်ယောက်စီ<br><a href="#">H0376</a> | ၁၂။<br>ငါတို့၏အဝတ်များ                             | ၁၂။<br>ချွတ်နေ<br><a href="#">H6584</a>               | ၁၂။<br>ငါတို့<br><a href="#">H0587</a> |  |    |

ထိုသို့ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါ့နောက်၌ လိုက် သတတ်သားတို့သည်၊ ကိုယ်အဝတ်ကို မချွတ်ဘဲနေရေ ကြ၏။